

၅။ 不要卷得太紧, 卷松些。④肥大, 宽松: ဘောင်းဘိက ~ လှုံးထယ်။ 裤子太肥了。④发财, 获得好时机: ဒီနေ့၏ အိပ်းကင်္ခာစိ ~ လာတယ်။ 今天他从赌场赢了三百元。⑤散乱, 乱七八糟: စားပဲ၏မှာစာအပ်တွေ ~ နေတယ်။ 桌子上的书乱七八糟的。⑥传开, 传播: သတင်း ~ သွားသည်။ 消息传开了。

ပုံကို: နါ 〈pwa' kein〉 【物】膨胀系数

ပုံခိုင်: နါ 〈pwa' gyin〉 【物】膨胀: ပကတိ ~ 绝对膨胀 / ထင်ရသော ~ 表观膨胀

ပုံစာတက် ကူ 〈pwa' za tet〉 亂七八糟, 凌乱: ကလေးတွေ ဆောထားလိုက်တာဒီနေရာမှာ ~ ပြီးကျိုးတာပဲ။ 孩子们淘气把这儿搞得乱七八糟。

ပုံစိ နါ 〈pwa' si〉 多而杂乱: ~ နေသောအမှုက်ပုံ 亂七八糟的垃圾堆 / တအိမ်လုံးလဲအမှုက်တွေ ~ နေတာပဲ။ 满屋都是垃圾。

ပုံစိစိ ကူ 〈pwa' si' zi〉 松弛: အသားအရေ ~ ဖြေစနေသည်။ 皮肤松弛。

ပုံစို့စိ ကူ 〈pwa' si' pwa' si〉 ①时胀时缩 ②叽叽咕咕, (发牢骚)不满: ပြောစရိတ်အခုပ်ပြားကွယ်ရာကျမှ ~ မလုပ်ကြနဲ့။ 有话当面说不要背后乱讲。/ ပါးစို့က ~ နှင့်ဟိုလျော်စီလျော်လျော်နေ၏။ (他)踱来踱去嘴里还在嘟囔着什么。

ပုံစို့ပုံယာင်း ကူ 〈pwa' si' pwa' yaun〉 膨胀; (衣服等) 肥大

ပုံဆောင်းဆောင်း ကူ 〈pwa' hsaun: zaun〉 = ပုံကြောင်းကြောင်း ပုံပေါက် နါ 〈pwa' baut〉 发财之道, 轻而易举地获得的好时机

ပုံပေါက်တို့ ကူ 〈pwa' baut to〉 走运, 交好运: ဟုတ်လား၊ အသလိမ့်ယင်တော့မှု ~ ကြပို့။ 是吗? 这样的话咱们算是交上好运了。

ပုံပုရေ့ ကူ 〈pwa' pwa' ywa' ywa〉 蓬松: စော်ပုံးကိုလက် ကိုင်ပုံးကြင့် ~ ထုပ်သည်။ 把纸花用手帕轻轻地包起来。

ပုံပုံ ကူ 〈pwa' phon phon〉 = ပုံကြောင်းကြောင်း ပုံမြှောက်ဖောက်နိုင်း နါ 〈pwa' hmyaut phaw gein〉 【物】膨胀系数, 也译 ကျယ်ပြန်ကိုင်း

ပုံယာင်းယာင်း ကူ 〈pwa' yaun yaun〉 = ပုံကြောင်းကြောင်း

ပုံရှု ကူ 〈pwa' y-ywa〉 蓬松

ပုံကြောင်းကြောင်း ကူ 〈pwa' yaun: yaun〉 蓬松, 又松又肥: ရှုံးအကိုက ~ နှုံးကြုံလိုမကောင်းဘူး။ 衬衣肥大不好看。/ အသားအရေ ~ ဖြစ်သည်။ 肌肉松弛。/ ဆုပင်ကို ~ ထုံးထားသည်။ 头发蓬蓬松松地打着结。

ပုံရှု နါ 〈pwa' ywa〉 ①凌乱, 紊乱: ပုံည်းထွေထားတာ ~ နေတာပဲ။ 东西放得很乱。②蓬松的: ~ နေတဲ့ဆုပင် 蓬乱的头发

ပုံလင်း နါ 〈pwa' lan〉 = ပုံပေါက်

ပုံသောင်း ကူ 〈pwa' thaun〉 (罕)松弛

ပုံး ကူ 〈pwa〉 空心, 有空心: အခေါင်း ~ လားအခေါင်း ပိတ်လား: 是空心的还是实心的?

ပုံးလောင်ပုံးလောင် ကူ 〈pwa laun pwa laun〉 = ဖုံးလောင် ဖုံးလောင်

ပုံးလန်လန် ကူ 〈pwa lan lan〉 = ဖုံးလန်လန်

ပုံးဗုံး ကူ 〈pwa〉 ①增长, 增多: ပုံည်းညွှာ ~ လာတယ်။ 财产增加。/ ကြုံကာကွယ်ဝေးဝေးအထိ ~ လာတယ်။ 鸡繁殖到一千只了。②蔓延, 传播: ရောဂါ ~ တယ်။ 疾病蔓延。③【佛】反复思虑: ဘာ ဝနာကို ~ လျက်နေသည်။ 反复冥思修炼。/ ကရဏာအမျိုးမျိုး: ~ မိသည်။ 产生了各种怜悯之情。

ပုံးကူး ကူ 〈pwa: ku〉 复制(拷贝): ရှင်းကြောင်းပိုပေါင်းစီ ကျော် ~ ကာတြဲပြည်လုံးဖြော်ချီလျက်ရှိသည်။ 复制六十多个拷贝向全国发行。

ပုံးကြိုး ကူ 〈pwa: kyi〉 = ကြိုးပုံး

ပုံးကြယ် ကူ 〈pwa: kywe〉 发迹, 增多

ပုံးတိုး ကူ 〈pwa: si〉 增多, 增长, 蔓延, 发展, 繁殖: ပုံည်းညွှာ ~ လာသည်။ 财产增加

ပုံးစုံ ကူ 〈pwa: si〉 增多, 增长, 发展

ပုံးတိုး ကူ 〈pwa: to〉 增多, 增长, 增进

ပုံးပြုး ကူ 〈pwa: pyon〉 (古)增多, 增长

ပုံးပြန် ကူ 〈pwa: pyan〉 = ပြန်ပုံး

ပုံးမျှား ကူ 〈pwa: mya〉 ①增多, 增强, 发扬: ကောင်းမြတ်သောအစဉ်အလာများ ~ ဖွံ့ဖြိုးစေရမည်။ 要发扬好的传统。②【佛】反复思忖

ပုံးလူး ကူ 〈pwa: lu〉 增多, 增强

ပုံးလူးကြိုး ကူ 〈pwa: hlain〉 = ပုံးလူး

ပေါ့ I ကူ 〈pwei〉 抱, 搂抱 II မေ 〈pwei〉 抱: ကောက်ရိုးတ ~ 一抱稻草

ပေါ့ချို့ ကူ 〈pwei' khyi〉 抱起来, 怀抱

ပေါ့ပိုက် ကူ 〈pwei' pait〉 搂抱: မေမေကသားပေါ်ကို ~ ထားတယ်။ 妈妈把孩子搂在怀里。/ မေကကြောင်းကလေးကိုယုယု ထား ~ ထားတယ်။ 姐姐亲昵地抱着小猫。

ပေါ့ဖောက် ကူ 〈pwei' phet〉 搂抱, 拥抱

ပေါ့ယောက် ကူ 〈pwei' yan〉 拥抱

ပေါ့အုံး နါ 〈pwei' on〉 抱枕(缅甸和东南亚地区的人有抱枕睡觉的习惯), 亦称为 အက်လုံးခုခုံး

ပေါ့ I နါ 〈pwei〉 (书)中间, 中心, 中央 II ကူ 〈pwei〉 ①纷乱, 杂乱: လူမှုကိစ္စ ~ လှုံးလှုံး။ 人事关系太复杂。②胡作非为: အင်တန် ~ တဲ့အကောင်း花天酒地的家伙。③道德败坏: လူရှုပ်လူ ~ ကိုဝေးဝေးကရောင်း 离那些不三不四的人远些。